

လမ်းပေါက် I နှု၊ <lan: baut> 路口 II က၊ <lan: paut>

①有路可行,通公路: ချောင်ကျလွန်းလို့လမ်းပေါက်ပါ။ 地方太偏僻了,不通公路。②常来往: သူ့အိမ်ကို ~ နေပြီ။ 他常来这一家。③炼丹,炼金成功

လမ်းပေါက်လမ်းဝ နှု၊ <lan: baut lan: wa'> 路口

လမ်းပိတ် က၊ <lan: peit> ①停止通行: တံတားပြင်နေလို့~တာ: တာပါ။ 前面正在修桥, 车辆停止通行。②交通堵塞: တလမ်းလုံးကားတွေပြည့်နေလို့ ~ နေတယ်။ 路上全是汽车, 路都被堵住了。③没有出路, 没有机会: ဆယ်တန်းအောင်ရုံ နှင့်အလုပ်ရဖို့ ~ နေပြီ။ 单凭中学十年级毕业已经找不到工作了。

လမ်းပန်း နှု၊ <lan: pan:> 路, 道路, 交通: ~ ဆက်သွယ်ရေး: 交通運輸 / ~ ပေါက်သည်။ 有路可通行。 / ~ သာယာသည်။ 路途安全。

လမ်းပြ I နှု၊ <lan: bya'> 向导, 带路人 II က၊ <lan: pya'> 指路

လမ်းပြမေးခွန်း နှု၊ <lan: bya' mei: gun:> 启发性问题

လမ်းပြပုလိပ် နှု၊ <lan: bya' p-leit> 交通警察

လမ်းပြမီး နှု၊ <lan: bya' mi:> 交通红绿灯

လမ်းပြမီးသင်္ဘော နှု၊ <lan: bya' mi: thin: baw:> 领航轮船

လမ်းပြမှတ်တိုင် နှု၊ <lan: bya' hmat tain> 路标, 指示牌

လမ်းပြင် က၊ <lain: pyin> 修路

လမ်းပြတ် က၊ <lan: pyat> ①交通断绝 ②人与人失去联系, 没有来往: လင်မယားချင်းပြတ်စဲပြီးကတည်းက ~ ခဲ့၏။ 夫妻俩自离婚后就断绝来往了。

လမ်းပွဲစား နှု၊ <lan: pwe: za:> ①流动的搶客 ②不务正业 游手好闲的人

လမ်းပွင့် က၊ <lan: pwin'> ①打通了道路 ③出现良机

လမ်းဖောက် က၊ <lan: phaut> ①筑路 ②开辟了渠道, 有了往来: တနိုင်နှင့်တနိုင် ~ ကြသည်။ 国与国之间有了来往。

လမ်းဖုန် နှု၊ <lan: phon> (因来往次数多)路面痕迹明显的

လမ်းဖယ် က၊ <lan: phe> ①让路 ②清除障碍

လမ်းပြောင့် နှု၊ <lan: phyaun'> ①道路平直 ②顺利: စီးပွားရေး ~ လျက်ရှိ၏။ 经济在顺利地发展。

လမ်းပြောင့်ပေး က၊ <lan: phyan' pei:> 引人走正路

လမ်းပြတ် I က၊ <lan: phyat> 断绝联系 II နှု၊ <lan: byat> = ပြတ်လမ်း

လမ်းဗိုလ် နှု၊ <lan: bo> ①公共工程局的官员 ②常逛马路的人

လမ်းဘေးခံတပ် နှု၊ <lan: bei: khan dat> 街头堡垒

လမ်းဘေးစကား နှု၊ <lan: bei: z-ga:> 流言蜚语

လမ်းဘေးစကြံ နှု၊ <lan: bei: zin: gyan> 人行道

လမ်းဘေးဆိုင် နှု၊ <lan: bei: hsain> 摊販

လမ်းဘေးသတင်း နှု၊ <lan: bei: dh- din:> 街谈巷议, 马路消息

လမ်းဘက်ဌာန နှု၊ <lan: bet hta na'> 公路局

လမ်းမ နှု၊ <lan: ma'> 大路, 公路

လမ်းမမြင်ကမ်းမမြင် က၊ <lan: m-myin kan: m-myin> ①不顾后果地, 盲目地: ~ မိုက်တယ်။ 坏到无法无天的地步。

②渺茫: သူ့ဘဝဟာ ~ ဖြစ်နေတဲ့ဘဝ။ 他前途渺茫。

လမ်းမီး နှု၊ <lan: mi:> 路灯

လမ်းမီးတိုင် နှု၊ <lan: mi: dain> 电线杆, 路灯杆

လမ်းမတ်တတ် နှု၊ <lan: mat tat> = လမ်းခွတ်လတ်

လမ်းများ နှု၊ <lan: mya:> (喻)因事经常外出的: ဟိုသွား ဒီသွားနဲ့တယ်ပြီး ~ နေပါလား။ 你总是东奔西走, 忙得不能呆在家里。

လမ်းမှား I က၊ <lan: hma:> ①走错了路, 迷路: မျက်စိလည် ~ သွားသည်။ 迷路了。②误入歧途: အယူအဆတွေတလွဲတချော်နဲ့ ~ နေတယ်။ 观点错误, 已误入歧途。 II နှု၊ <lan: hma:>

①错误的道路或方法 ②歧途

လမ်းမှန် I နှု၊ <lan: hman> 正路, 正确的方法 II <lan: hman> ①(方法)对头, (路线)正确 ②路走得对

လမ်းမှန်ကမ်းမှန် I <lan: hman kan: hman> 正常, 正当, ~ သာလုပ်ပါတာမှမကြောက်နဲ့။ 堂堂正正地干, 什么也不用害怕。 II နှု၊ <lan: hman kan: kman> 合理的方法, 正常的途径: ကလေးများကို ~ အတိုင်းကြီးထွားလာစေသည်။ 使儿童们正常健康地成长。

လမ်းမြောင် နှု၊ <lan: hmyaun> 慢行道, 路旁小道

လမ်းမြော နှု၊ <lan: hmwa> 小岔路

လမ်းရိုး နှု၊ <lan: yo:> 老路, 常走的路; 老办法, 常规

လမ်းရိုးဟောင်း နှု၊ <lan: yo: haun:> = လမ်းရိုး / ~ တွင်ဆင့်ကာထွင်။ 在原有的基础上创新。

လမ်းရှင်း က၊ <lan: shin:> ①扫清道路, 清除障碍 ③疏导: 路上车辆, 行人 ③道路畅通无阻

လမ်းလေးခွ နှု၊ <lan: lei: gwa'> ①十字路口 ②(喻)大庭广众, 人群聚集处

လမ်းလေးခွဆုံရာ နှု၊ <lan: lei: gwa' son ya> 十字路口

လမ်းလုပ် က၊ <lan: lout> 修路, 筑路

လမ်းလယ်ခေါင် နှု၊ <lan: le gaun> 路中间

လမ်းလွဲ I က၊ <lan: lwe:> 走错了路, 走入歧途 II နှု၊ <lan: lwe:> 方法错误的

လမ်းလွဲလိုက် က၊ <lan: lwe: lait> 误入歧途

လမ်းလွဲလမ်းချော် နှု၊ <lan: lwe: lan: khyaw> 歧路

လမ်းလျှောက် က၊ <lan: shaut> ①散步: ခင်ဗျားနက်တိုင်း ~ သလား။ 你每天早晨散步吗? ②步行, 走路: သည်တကြိမ် ကားနှင့်မသွားကြ၊ ~ ကြသည်။ 这次不乘车, 而是徒步走去。